




6/19/2025

TMH TELECOM PUBLIC COMPANY LIMITED
AUDITED FINANCIAL STATEMENT FOR THE YEAR
ENDED 31 March 2025

FINANCIAL STATEMENT

FOR THE YEAR ENDED 31 March 2025

Contents	Page
Statement by the Directors	2
Independent Auditor's Report	3-5
Statement of Financial Position	6
Statement of Comprehensive Income	7
Statement of Changes in Equity	8
Statement of Cash Flows	9
Notes to the Financial Statements	10-18




STATEMENT OF THE DIRECTORS

We have general responsibilities to prepare the financial statements in accordance with the Myanmar Financial Reporting Standards. Being Director of the "TMH Telecom Public Co., Ltd" do hereby state that, in the opinion of the Directors, the accompanying Accounts made up to 31st March 2025 Schedules and Notes to the Accounts are drawn up so as to give a true and fair view of the state of affairs of the Company, and of the results of the Company for the period ended on the date of this statement according to the Section 258 of the 264 of the Myanmar Companies Law. In addition, we complied with the requirements of section 146, 261 and 264 of the Myanmar Companies Law 2017.



Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.



Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.



Building (6), Room (323), Kyaikkasan Housing, Marlarnwe Street, Tamwe Gyi (B) Ward, Tamwe Township, Yangon, Myanmar. Tel : 01-8400164, 01-8603760, 09-780981220, 09-770867554 Email : topswconltd@gmail.com

INDEPENDENT AUDITOR'S REPORT TO THE MEMBERS OF

TMH Telecom Public Company Limited

Opinion

We have audited the financial statements of **TMH Telecom Public Co., Ltd**, which comprise the statement of financial position as at March 31, 2025 and the statement of comprehensive income, statement of changes in equity and statement of cash flows for the year then ended and notes to the financial statements, including a summary of significant accounting policies.

In our opinion, the accompanying financial statements present fairly, in all material respects, the financial position of **TMH Telecom Public Co., Ltd** as at March 31, 2025 and of its financial performance and its cash flows for the year then ended in accordance with Myanmar Financial Reporting Standards.

Basis for opinion

We conducted our audit in accordance with Myanmar Standards on Auditing (MSAs). Our responsibilities under those standards are further described in the Auditor's Responsibilities for the Audit of the Financial Statements section of our report. We are independent of the Organization in accordance with the ethical requirements that are relevant to our audit of the financial statements in Myanmar, and we have fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Responsibilities of Management of the Financial Statements

Management is responsible for the preparation and fair presentation of these financial statements in accordance with Myanmar Financial Reporting Standard (MFRSs) and for such control as management determines necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

In preparing the financial statements, management is responsible for assessing the organization's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going

concern basis of accounting unless management either intends to liquidate the Organization or to cease operations, or has no realistic alternative but to do so.

Those charged with governance are responsible for overseeing the organization's financial reporting process.

Auditor's Responsibilities for the Audit of the Financial Statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with ISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements.

As part of an audit in accordance with MSAs, we exercise professional judgement and maintain professional skepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.
- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Organization's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of management's use of the going concern basis of accounting and based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the organizations' ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditor's report to the related disclosures in the financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditor's report. However, future events or conditions may cause the organization to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements, including the disclosures, and whether the financial statements represent the underlying transactions and events in a manner that achieves fair presentation.
- Obtain sufficient appropriate audit evidence regarding the financial information of the entities or business activities within the organization to express an opinion on the financial statements. We are responsible for the direction, supervision and performance of the organization audit. We remain solely responsible for our audit opinion.

We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

We also provide those charged with governance with a statement that we have complied with relevant ethical requirements regarding independence, and to communicate with them all relationships and other matters that may reasonably be thought to bear on our independence, and where applicable, related safeguards.

From the matters communicated with those charged with governance, we determine those matters that were of most significance in the audit of the financial statements of the current period and are therefore the key audit matters. We describe these matters in our auditor's report unless law or regulation precludes public disclosure about the matter or when, in extremely rare circumstances, we determine that a matter should not be communicated in our report because the adverse consequences of doing so would reasonably be expected to outweigh the public interest benefits of such communication.

A handwritten signature in blue ink, appearing to read 'K. Khine Linn' with a stylized flourish.

Kay Khine Khine Linn

Certified Public Accountant

Date : 19 . 6 . 2025

TMH Telecom Public Co., Ltd
Statement of Financial Position As at 31 March, 2025

		FY (2024-25)	FY (2023-24)
		April '2024 to March'2025	April '2023 to March'2024
	Note	MMK	MMK
Assets			
Non-Current Assets			
Property, Plant & Equipment	Sche-1	1,017,991,258	589,793,572
Other Investments	3	184,315,000	201,640,000
Investment in Associates		1,640,250,726	1,718,646,568
Investment in Project		60,500,000	60,500,000
		<u>2,903,056,984</u>	<u>2,570,580,140</u>
Current Assets			
Inventory - Prepaid Card	4	1,371,802,280	1,746,005,710
Inventory - Project		-	1,007,873,716
Work-in-Process (Project)	5	424,535,099	636,017,387
Prepaid Expense	6	1,003,468,401	413,492,283
Tender & Bank Guarantee Deposit		344,596,206	825,311,130
Prepaid - Income and Commercial Tax		339,130,862	329,378,160
Trade & Receivable	7	4,374,600,828	3,469,033,022
Cash_and_Cash_Equivalents	8	2,987,252,701	4,383,834,684
		<u>10,845,386,377</u>	<u>12,810,946,092</u>
Total Assets		<u>13,748,443,361</u>	<u>15,381,526,232</u>
Equity & Liabilities			
Equity			
Paid Up Capital		14,559,798,000	14,559,798,000
Other Reserve		134,928,812	152,253,812
Retained Earnings		(590,277,258)	(788,403,254)
Retained Earnings-Adj		(87,935,799)	14,594,833
Net Profit for The Year		(1,167,066,319)	183,531,164
		<u>12,849,447,436</u>	<u>14,121,774,555</u>
Current Liabilities			
Trade & Other Payable	9	604,595,550	875,944,879
Provision - Income tax		-	21,857,515
Provision - Commercial Tax		294,400,375	361,949,283
		<u>898,995,925</u>	<u>1,259,751,677</u>
Total Equity & Liabilities		<u>13,748,443,361</u>	<u>15,381,526,232</u>

The notes on Page - are an integral part of the Financial Statements Authenticated by Directors


Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

TMH Telecom Public Co., Ltd
Statement of Profit or Loss and Other Comprehensive Income
for the financial year ended March 31 2025

		FY (2024-25)	FY (2023-24)
		April '2024 to March'2025	April '2023 to March'2024
	<u>Note</u>	MMK	MMK
Revenue	10	5,888,007,532	7,251,441,913
Cost of Goods Sold	11	(4,802,710,794)	(5,137,399,311)
Gross Profit		1,085,296,738	2,114,042,602
Other Income		541,675,812	320,726,770
Expenses		-	
Selling & Distribution Expense		(7,204,329)	(68,932,925)
Administration Expense	12	(2,796,374,496)	(2,237,262,829)
Share of profit of Associates and JVs		9,539,956	76,815,061
Profit before Tax		(1,167,066,319)	205,388,679
Tax Expense		-	(21,857,515)
Net Profit after Tax		(1,167,066,319)	183,531,164
Other Comprehensive Income for the Year			
Fair value adjustment of Investments		(17,325,000)	9,240,000
Total Comprehensive Income for the Year		(1,184,391,319)	192,771,164
Earning Per Share			
Basic EPS (MMK)		(91.01)	14

The notes on Page - are an integral part of the Financial Statements Authenticated by Directors



Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

TMH Telecom Public Co.,Ltd
Statement of Changes in Equity for the financial year ended March 31,2025

	Share Capital		Reserves	Retained Earnings	Total
	No of Ordinary shares	MMK	MMK	MMK	MMK
Balance as at April 1, 2024	12,823,224	14,559,798,000	152,253,812	(590,277,257)	14,121,774,555
Prior year adjustment				(87,935,799)	(87,935,799)
Restated profit	12,823,224	14,559,798,000	152,253,812	(678,213,056)	14,033,838,756
Net Profit / (Loss) for the year				(1,167,066,319)	(1,167,066,319)
Other Comprehensive Income			(17,325,000)		(17,325,000)
Balance as at March 31,2025	12,823,224	14,559,798,000	134,928,812	(1,845,279,376)	12,849,447,436



Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

TMH Telecom Public Co., Ltd
Statement of Cash Flows for the financial year ended 31st March 2025

	FY (2024-25) April '2024 to March'2025 MMK	FY (2023-24) April '2023 to March'2024 MMK
Cash Flow from Operating activities		
Profit / (Loss) before Tax	(1,167,066,319)	205,388,679
Adjustments for non-cash items		
Prior year adjustment	-	1,490,473
Depreciation for the year	163,347,947	99,516,673
Casualty Loss	472,980,316	-
Disposal Loss	46,125,667	660,600
Interest income	(221,326,373)	(187,097,411)
Investment Income	(9,539,956)	(76,815,061)
Operating profit before working capital changes	(715,478,719)	43,143,953
Changes in Working Capital		
Inventories	374,203,430	1,022,599,026
Receivable From Project & Customer	(905,567,806)	536,502,787
Prepaid expenses	(378,493,830)	1,512,528,351
Bank Guarantee Deposit	480,714,924	(32,602,610)
Trade & other payable	(271,349,329)	(1,961,419,030)
Cash Flow from Operating activities	(1,415,971,330)	1,120,752,476
Prepaid Income & Commercial Tax	(9,752,702)	(109,969,868)
Provision - Income & Commercial Tax	(89,406,424)	147,055,295
Net cash provided by / (used in) Operating activities	(1,515,130,456)	1,157,837,903
Cash Flow from Investing activities		
Purchase of Property, plant & equipment	(102,877,900)	(164,021,500)
Sale proceeds From Property, plant & equipment	100,000	45,000,000
Interest Income	221,326,373	187,097,411
Net cash provided by / (used in) Investing activities	118,548,473	68,075,911
Cash Flow from Financing activities		
Net cash provided by / (used in) Financing activities		
Net Increase / (decrease) in cash & cash equivalents	(1,396,581,983)	1,225,913,814
Cash & Cash equivalents at the beginning of the year	4,383,834,684	3,157,920,870
Cash & Cash equivalents at the end of the year	2,987,252,701	4,383,834,684


Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

TMH Telecom Public Company Limited
Notes to the Financial Statements

Currency – Myanmar Kyat

1. General Information

TMH Telecom Company Limited was incorporated as a private company in the Union of Myanmar under the Myanmar Companies law on August 21, 2007.

The registered office of the company is No. (18-A), Koh Min Koh Chin Road, Bahan Township, Yangon, Myanmar 11071.

The Financial Statements are expressed in Myanmar Kyat and relate to the year from 1, April 2024 to 31, March 2025.

The name of Company was changed from Tah Moe Hnye Chan Thar Tun Wai Thar Company Limited to TMH Telecom Company Limited, dated on 12.1.2016.

The TMH Telecom Company Limited has been transformed from private company limited to public company limited, dated on 25.5.2016.

The principal business activities of the company are

- Production of Top Up Cards
- Distribution of mobile Sim cards and prepaid Top Up cards
- Auto Telecom Exchange Installation & Maintenance Services
- BTS Tower Construction & Maintenance Services
- Site Acquisition & Technical Installation Services
- Fiber Cable Construction & Maintenance Services
- Power System Installation & Maintenance Services
- Telecom Equipment Installation & Maintenance Services
- Wiring & Cabling Services
- ICT Services

2. Preparation of Accounting Policies

A. Basis of Preparation

The financial statements have been prepared in accordance with Myanmar Financial Reporting Standard (MFRS) under the historical cost convention.

B. Foreign Currency Translation

(1) Functional and presentation currency

Items included in the financial statements of the Company are measured using the currency of primary economic environment in which the entity operates (the 'functional currency'). The financial statements are presented in Myanmar Kyat, which is the functional and presentation currency of the Company.

(2) Transactions and balance

Foreign currency transactions are translated into the functional currency at the exchange rate prevailing on the dates of the transactions. Foreign exchange gains and losses resulting from the settlement of such transaction and from the translation at year- end exchange rates of monetary assets and liabilities denominated in foreign currencies are recognized in the income statement.

C. Use of estimates and judgments

The preparation of the financial statements in uniformity with MFRS requirements management to make judgments, estimates and assumption that affect the application of accounting policies and the reported amounts of assets, liabilities, income and expense. Actual result may differ from these estimates. Estimate and underlying assumptions are reviewed on an ongoing basis. Revisions to accounting estimates are recognized in the period in which the estimates are revised and in any future periods affected.

D. Revenue Recognition

- The company was received prepaid card profit at 5% of MPT prepaid cards sold.
- Printing incomes are recognized when the printing income is certain to be received.
- Project incomes are recognized when the company satisfies the performance obligation
- by transferring control of a promised goods or services to the customers.

E. Property, Plant & Equipment

Property, plant & equipment are recognized at cost less accumulated depreciation. Subsequent expenditure is not capitalized unless it increases the expected future economic benefits of the asset.

Depreciation is calculated using the straight- l i n e method over the estimated useful lives of these assets. The depreciation rates of these assets are as follows,

Factory building	10%
Machinery & Accessories	10%
Tools & Project Accessories	10%
Motor Vehicles	10%
Office equipment	10%
Furniture & Fixture	10%
Computer & Printer	20%
Electrical Equipment	20%

F. Fair Value Measurements

The Company defines fair value as the price that would be received from selling an asset or paid to transfer a liability in an orderly transaction between market participants at the measurement date. When determining the fair value measurements for assets and liabilities that are required to be recorded at fair value, the Company considers the principal or most advantageous market in which the Company would transact and the market-based risk measurements or assumptions that market participants would use to price the asset or liability, such as risks inherent in valuation techniques, transfer restrictions and credit risk. Fair value is estimated by applying the following hierarchy, which prioritizes the inputs used to measure fair value into three levels and bases the categorization within the hierarchy upon the lowest level of input that is available and significant to the fair value measurement

G. Other Investment

These Financial instruments are measured at fair value through other comprehensive income and are valued at fair value including directly attributable transaction costs. Changes in fair value are recognized in equity and dividends receivable from equity assets are recognized in the income statement.

H. Cash and cash equivalents

Cash and cash equivalents comprise cash in hand and deposits in various local banks. The Company believes its existing balances of cash, cash equivalents will be sufficient to satisfy its working capital needs, capital asset purchases, outstanding commitments and other liquidity requirements associated with its existing operations over the next 12 months.

I. Inventories

Inventories are stated at the lower of cost, computed using the first-in, first-out method, and net realizable value. Any adjustments to reduce the cost of inventories to their net realizable value are recognized in earnings in the current period.

J. Prepaid Expense

Prepaid expenses are initially recorded as assets that have future economic benefits, and are expensed at the time when the benefits are realized.

K. Ordinary Shares

Only Ordinary Shares are classified as equity. Costs directly attributable to the issuance of new ordinary shares are recognized in profit or loss in the year of issuance of new ordinary shares.

L. Provisions

Provisions are recognized when the company has a present legal or contractive obligation as result of past events, the outflow of resources is probable and a reliable estimate can be made of the amount of the obligation. Provisions are not recognized for the future operating loss.

M. Trade and other payables

Trade and other payables represent liabilities for goods and services provided to the company to the end of financial year which are unpaid. They are classified as current liabilities if payment is due within one year or less. Otherwise, they are presented as non-current liabilities.

N. Income Tax

All tax expenses are current taxes and recognized in the income statement. Current tax is the expected tax payable on the taxable income for the year, using the tax rate enacted or substantively enacted at the reporting date.

O. Earnings Per Share

Basic earnings per share is computed by dividing income available to common shareholders by the weighted average number of shares of common stock outstanding during the period.

3.Other Investments

	March 31,2025	March 31,2024
	MMK	MMK
FMI Share	84,315,000	101,640,000
Mineral Development Bank	100,000,000	100,000,000
	184,315,000	201,640,000

4.Inventory - Prepaid Card

Item Name	March 31,2025	March 31,2024
	MMK	MMK
Prepaid	1,237,531,200	1,540,710,720
Hanset	27,000	27,000
E-Top Up	94,161,948	147,219,834
Sim Card	14,631,000	13,125,000
Production - Raw Materials	25,451,132	44,923,156
	1,371,802,280	1,746,005,710

5. Work-in-Process (Project)

	March 31,2025	March 31,2024
	MMK	MMK
_IFM Project	36,088,574	31,186,794
_Fiber Project	943,400	544,799,635
_Other Project	387,503,125	60,030,959
	424,535,099	636,017,387

6. Prepaid Expense

	March 31,2025	March 31,2024
	MMK	MMK
Deposit to MPT- Security Deposit (MPT)	10,000,298	10,000,298
Advance for Office Use	872,949,960	320,264,000
Prepaid Expenses - Office Rental	108,222,334	71,202,666
Prepaid Expenses - Other	12,295,809	12,025,319
	1,003,468,401	413,492,283

7.Trade & Receivable

	March 31,2025	March 31,2024
	MMK	MMK
Receivable From Project		
- IFM Project	693,433,482	490,350,753
- Mobile Project	428,695,040	473,823,214
- Other Project	1,351,349,800	1,034,042,417
Receivable From MPT	2,396,706,155	1,749,616,922
Receivable From Others	-	6,650,000
Allowance for Doubtful debts	(495,583,649)	(285,450,284)
	4,374,600,828	3,469,033,022

8. Cash and Cash Equivalents

	March 31,2025 (MMK)	March 31,2024 (MMK)
	Ex Rate - 1 USD = 2100 Ks	Ex Rate - 1 USD = 2100 Ks
Cash In Hand - Ks	127,835,030	46,739,050
Cash In bank - Ks	2,857,124,261	4,334,802,224
Cash In bank - \$	2,293,410	2,293,410
	2,987,252,701	4,383,834,684

9.Trade & Other payable

	March 31,2025	March 31,2024
	MMK	MMK
Accrued Expenses	11,270,483	12,256,962
Deferred Project Income	3,171,562	554,739,508
Payable to Sub-Contractor	275,379,105	111,559,461
Payable to Others	235,887,385	81,933,453
Payable to MD	-	50,000,000
Payable for Staff Salary, Salary Income Tax	78,887,015	65,455,495
	604,595,550	875,944,879

10.Revenue

	For the year ended	For the year ended
	March 31,2025	March 31,2024
	MMK	MMK
- IFM Project	2,338,675,563	1,983,290,233
- Fiber Project	-	55,745,974
- Mobile Project	310,238,452	700,598,137
- Other Project	3,239,093,516	4,511,807,569
	5,888,007,532	7,251,441,913

11. Cost of Goods Sold

	For the year ended	For the year ended
	March 31, 2025	March 31, 2024
	MMK	MMK
Project - Expense	4,774,657,057	5,065,040,054
Production Cost	28,053,737	72,359,257
	4,802,710,794	5,137,399,311

12. Administration Expense

	For the year ended	For the year ended
	March 31, 2025	March 31, 2024
	MMK	MMK
Travelling and related costs	45,766,979	58,810,380
Marketing Expenses	91,930,026	109,074,135
Employee Benefit Expenses	617,371,013	601,173,812
Utilities	496,998,968	404,935,588
Vehicle Rental & Convenience Expense	243,593,903	228,615,653
Professional fees	39,600,000	88,100,000
Donation Charges	16,582,875	3,574,000
Depreciation of property, plant and equipment	138,003,814	99,516,673
Other Expense	843,101,839	412,725,054
Office Rental	156,125,332	145,592,334
Renovation and maintenance expenses	107,299,747	85,145,200
	2,796,374,496	2,237,262,829

TMH Telecom Public Co.,Ltd

Property, Plant & Equipment As at 31.03.2025

	Land	Factory Building	Machinery & Accessories	Vehicle	Office Equipment	Computer & Printer	Furniture & Fixture	Electrical Equipment	Tools & Project Accessories	Total
	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK
Cost										
At April 1, 2024	63,000,000	18,000,000	540,655,750	591,374,980	8,440,150	92,414,503	48,320,700	35,678,025	46,397,562	1,444,281,670
Addition	-	-	-	68,719,500	3,317,400	3,454,000		3,030,000	533,717,000	612,237,900
Disposal				(63,500,000)						(63,500,000)
At March 31,2025	63,000,000	18,000,000	540,655,750	596,594,480	11,757,550	95,868,503	48,320,700	38,708,025	580,114,562	1,993,019,570
Accumulated Depreciation										
At April 1, 2024	-	18,000,000	363,555,749	304,401,615	5,230,792	82,016,206	36,301,190	28,210,464	16,772,082	854,488,098
Addition			37,950,000	57,162,661	854,099	3,142,597	4,855,193	2,378,564	31,660,700	138,003,814
Disposal				(17,463,600)						(17,463,600)
At March 31,2025	-	18,000,000	401,505,749	344,100,676	6,084,891	85,158,803	41,156,383	30,589,028	48,432,782	975,028,312
Net Book Value At March 31,2025	63,000,000	-	139,150,001	252,493,804	5,672,659	10,709,700	7,164,317	8,118,997	531,681,780	1,017,991,258

6/19/2025

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက်

ပြင်ပစာရင်းစစ် အစီရင်ခံစာ

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နှင့် ယင်းနှစ်ကုန်ဆုံးသော နေ့အထိ

အကြောင်းအရာ	စာမျက်နှာ
▪ စီမံအုပ်ချုပ်သူ၏ တာဝန်တင်ပြချက်	၂
▪ ပြင်ပစာရင်းစစ် အစီရင်ခံစာ	၃-၅
▪ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်း	၆
▪ ဝင်ငွေ အလုံးစုံပါဝင်သော (အရှုံး)/အမြတ် ရှင်းတမ်း	၇
▪ အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု မှတ်တမ်း	၈
▪ ငွေသားစီးဆင်းမှု ရှင်းတမ်း	၉
▪ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ	၁၀-၁၇




ဒါရိုက်တာများ၏ အစီရင်ခံတင်ပြချက်

၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာ

- အစီရင်ခံစာတွင် ပူးတွဲဖော်ပြထားသော ဘဏ္ဍာရေးရှင်းတမ်းများအား မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံများ (MFRS) စံနှုန်းများနှင့် အညီရေးဆွဲရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။
- အစီရင်ခံစာတွင် ပူးတွဲဖော်ပြထားသော ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မတည်ရင်းနှီးငွေ ပြောင်းလဲမှုရှင်းတမ်း၊ ငွေစီးဆင်းမှုရှင်းတမ်းများသည် ကုမ္ပဏီ၏ ၎င်းဘဏ္ဍာနှစ် ကုန်ဆုံးချိန်အထိ လုပ်ငန်းအခြေအနေများ နှင့်အညီ သင့်တင့်လျောက်ပတ်စွာ ရေးဆွဲထားခြင်း ဖြစ်ပါသည်။
- ကုမ္ပဏီ၏ စာရင်းရေးဆွဲခြင်းနှင့် ကုမ္ပဏီများဥပဒေအရ ထိန်းသိမ်းထားရှိရန် လိုအပ်သော မှတ်တမ်းများအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ အပိုဒ် ၂၅၈ နှင့်အညီ ထိန်းသိမ်းရေးဆွဲထားခြင်း ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ အပိုဒ် ၁၄၆၊ အပိုဒ် ၂၆၁ နှင့် အပိုဒ် ၂၆၄ တို့နှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိပါသည်။
- ဒါရိုက်တာများ အနေဖြင့် အစီရင်ခံစာ ထုတ်ပြန်သည့် နေ့တွင် ဤဘဏ္ဍာရေးရှင်းတမ်း များအား အတည်ပြုထုတ်ပြန်ခွင့် ပြုပြီးဖြစ်ပါသည်။



Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.



Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

ပြင်ပစာရင်းစစ်အစီရင်ခံစာ

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့
ဘဏ္ဍာရေးရှင်းတမ်းများအား စာရင်းစစ်ဆေးမှု အစီရင်ခံချက်

ထင်မြင်ယူဆချက်

ကျွန်ုပ်တို့စာရင်းစစ်အဖွဲ့သည် တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသော နှစ်အတွက် ဝင်ငွေအလုံးစုံ ပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုများ ပြောင်းလဲမှုရှင်းတမ်း၊ နှစ်အတွင်း ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာ မူဝါဒအကျဉ်းချုပ်နှင့် အခြားရှင်း လင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေး ရှင်းတမ်းများကို စာရင်းစစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံနှုန်းများနှင့်အညီ တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ရှိ ယင်း၏ ဘဏ္ဍာရေး အခြေအနေနှင့် ထိုနေ့တွင် ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့် ဖော်ပြချက် အားလုံးတို့အား သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်ုပ်တို့ထင်မြင်ယူဆပါသည်။

ထင်မြင်ယူဆချက် ပေးရန် အခြေခံ

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ စာရင်းစစ်စံများနှင့် အညီ စာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။အဆိုပါ စာရင်းစစ်စံများအရ ကျွန်ုပ်တို့၏တာဝန်များကို ဤအစီရင်ခံစာ၏ ဘဏ္ဍာရေးရှင်းတမ်းများအတွက် ပြင်ပစာရင်းစစ်၏ တာဝန်များဆိုသည့်အပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်များနှင့် အညီ ကျွန်ုပ်တို့ စာရင်းစစ်သည် အဖွဲ့အစည်းနှင့် မှီခိုကင်းစွာ လွတ်လပ်သည့် သူများဖြစ်ပြီး နှင့် အခြားကျင့်ဝတ်ဆိုင်ရာ တာဝန်များကိုလည်းလိုက်နာပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ရရှိခဲ့သည့် စာရင်းစစ်အထောက်အထားများသည် စာရင်းစစ် အစီရင်ခံစာ ထုတ်ပြန်ရန်အတွက် ပြည့်စုံလုံလောက်သော အထောက်အထားများဖြစ်သည်ဟု ယုံကြည်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများ၏ တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာ စံနှုန်းများနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ဖော်ပြရေးဆွဲရန် နှင့် မသမာမှုများ သို့မဟုတ် မှားယွင်းမှုတို့ကြောင့် ကြီးမားသော လွှဲချော်တင်ပြချက် ကင်းရှင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်းကို ရေးဆွဲနိုင်ရန် လုပ်ငန်းတွင်း ထိန်းချုပ်မှုများကို လိုအပ်သလို သတ်မှတ်ရမည်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန် ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ်လုပ် ငန်းလည်ပတ်မှု အားရပ်ဆိုင်းခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့်လုပ်ဆောင်နိုင်ခြင်း မရှိသည့် အခါများ မှလွဲ၍ ဘဏ္ဍာရေးရှင်းတမ်း များကို ရေးဆွဲပြုစုရာတွင် ကုမ္ပဏီ၏ ‘ရှေ့ဆက်လုပ်ဆောင်နိုင် မည့်စွမ်းရည်’ နှင့်သက်ဆိုင်သည့် များကိုဖော်ပြရန်၊ ရှေ့ဆက်လုပ်ကိုင်မည့် အခြေအနေပေါ် မူတည်၍စာရင်းရေးသွင်း ခြင်း တို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ စီမံအုပ်ချုပ်မှုအား တာဝန်ယူထားသူများအနေဖြင့် ကုမ္ပဏီ၏ ဘဏ္ဍာရေး အစီရင်ခံခြင်း လုပ်ငန်းစဉ်အား ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ် ပြင်ပစာရင်းစစ်၏ တာဝန်

ကျွန်ုပ်တို့စာရင်းစစ်များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇၊ အပိုဒ် ၂၈၀ တွင် ဖော်ပြပါရှိ သောသတ်မှတ်ချက် လုပ်ပိုင်ခွင့် နှင့်တာဝန် များအတိုင်း ကျင့်သုံးမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှု များကြောင့် ဖြစ်ပေါ်လာသော အရေးပါသည့်မှားယွင်းဖော်ပြမှုများ မှ ကင်းရှင်းကြောင်း ကျိုးကြောင်း ဆီလျော်စွာခိုင်လုံသေချာမှု ရှိစေရန်နှင့်ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ် အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သော ခိုင်လုံသေချာမှု ရှိသည်ဟု ဆိုရာတွင် အဆင့်မြင့်မားသော အာမခံချက် တစ်ရပ်အဖြစ် သတ်မှတ်သော်လည်း မြန်မာနိုင်ငံ စာရင်းစစ်စံနှုန်းများ နှင့်အညီ စာရင်းစစ်ဆေးခြင်းဖြင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများတွင် ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြမှု တစ်ခုကို အမြဲတစေ စစ်ဆေးတွေ့ရှိနိုင်သည်ဟု အာမခံချက် ပေးခြင်းမျိုးမဟုတ်ပါ။ အရေးပါသောမှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုများမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုချင်း သို့မဟုတ် စုပေါင်းသည့်အခါ ဘဏ္ဍာရေးရှင်းတမ်းများကိုအခြေပြု၍ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာ သက်ရောက်လွှမ်းမိုးမှုများ ရှိလာနိုင်မည်ဆိုပါက မသမာမှု သို့မဟုတ် မှားယွင်းမှုများ ကို အရေးပါသော မှားယွင်းဖော်ပြမှု ဟု ယူဆရမည် ဖြစ်သည်။

စာရင်းစစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံစာရင်းစစ် စံနှုန်းများနှင့်အညီ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ဖြင့် အကဲဖြတ်မှုနှင့် ပညာရပ် သဘောတရားအရ သံသယထား၍ စစ်ဆေးခြင်းတို့အား (Professional Judgement and Profession Skepticism) စာရင်းစစ်ဆေးစဉ် ကာလအတွင်း ထိန်းသိမ်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ထားရှိပါသည်။

- ❖ မသမာမှုများ သို့မဟုတ် မှားယွင်းဖော်ပြမှုများက ဘဏ္ဍာရေးရှင်းတမ်းများအား အရေးပါသော လွဲချော်တင်ပြမှုများ ဖြစ်စေနိုင်သည့် အန္တရာယ်များကို စစ်ဆေးအကဲဖြတ်ခြင်း၊ ၎င်းအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်စစ်ဆေးနိုင်ရန်အတွက် စာရင်းစစ်ဆေးမှု လုပ်ငန်းစဉ် အဆင့်ဆင့်များ ချမှတ်ဆောင်ရွက်ခြင်း နှင့် ကျွန်ုပ်တို့မှ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ထင်မြင်ယူဆချက် ပေးရန်အတွက် လုံလောက် သင့်လျော်သော စာရင်းစစ် အထောက်အထားများ ရယူခြင်း။
- ❖ လုပ်ငန်းအခြေအနေနှင့် ကိုက်ညီသော စာရင်းစစ် လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ရန် စာရင်းစစ်ဆေးမှုနှင့် ဆက်စပ်သော ကုမ္ပဏီ၏ လုပ်ငန်းတွင်း ထိန်းချုပ်မှုများအား နားလည်နိုင်ရန် ကြိုးပမ်းခြင်း။ (ကုမ္ပဏီ၏ လုပ်ငန်းတွင်း ထိန်းချုပ်မှုအား ထိရောက်မှု ရှိမရှိ ထင်မြင်ချက်ကို ဖော်ပြရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပါ။)
- ❖ ကုမ္ပဏီမှ အသုံးပြုထားသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများ၊ စာရင်းရေးဆွဲခြင်းအတွက် သင့်တင့်လျောက် ပတ်သော လျာထားချက်များနှင့် စီမံအုပ်ချုပ်သူများမှ တင်ပြထားသော သက်ဆိုင်ရာ ဖော်ပြချက်များအား သင့်လျော်မှု ရှိမရှိ သုံးသပ်အကဲဖြတ်ခြင်း။
- ❖ စီမံအုပ်ချုပ်သူများမှ ကုမ္ပဏီ၏ရှေ့ဆက် လုပ်ဆောင်နိုင်စွမ်းအား အခြေခံ၍ ရေးဆွဲထားသော စာရင်းအင်းများ သင့်တင့်လျောက်ပတ်မှုရှိ/မရှိ နှင့် ကုမ္ပဏီ၏ရှေ့ဆက်၍ လုပ်ငန်းလည်ပတ်လုပ် ဆောင်နိုင်စွမ်းအပေါ် သိသာထင်ရှားသော သံသယဖြစ်ဖွယ်ဖြစ်ရပ်များ သို့မဟုတ် အခြေအနေများနှင့် ပတ်သက်သည့် မသေချာမရေရာမှုများ ရှိ/မရှိ ရရှိထားသော စာရင်းစစ် အထောက်အထားများကို အခြေခံ၍ သုံးသပ်ခြင်း။ အကယ်၍ ကျွန်ုပ်တို့အနေဖြင့် ထိုကဲ့သို့သော မသေချာမရေရာမှု တစ်ခုရှိနေသည် ဟုကောက်ချက်ချပါက ကျွန်ုပ်တို့၏ စာရင်းစစ် အစီရင်ခံစာတွင် ဘဏ္ဍာရေးရှင်းတမ်းများ၏ ဆက်စပ်ဖော်ပြချက်များကို အလေးပေးရန် လိုအပ်သည် သို့မဟုတ် ယင်း ထုတ်ဖော်ချက်များသည် ပြည့်စုံမှုမရှိပါက ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်ကို ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ အကဲဖြတ်သုံးသပ်မှုများသည် စာရင်းစစ် အစီရင်ခံစာ ထုတ်ပြန်သည့် နေ့အထိ ကျွန်ုပ်တို့ ရရှိထားသော နောက်ဆုံး အထောက်အထားများပေါ်တွင် အခြေခံမည် ဖြစ်ပါသည်။ သို့သော်လည်း အနာဂတ်တွင် ဖြစ်လာမည့် ဖြစ်ရပ်များ သို့မဟုတ် အခြေအနေများကလည်း ကုမ္ပဏီ၏ ရှေ့ဆက်လုပ်ဆောင်နိုင်စွမ်းကို ရပ်တန့်သွားစေခြင်းမျိုး ရှိနိုင်ပါသည်။

❖ ဘဏ္ဍာရေးရှင်းတမ်းများ၏ ရှင်းလင်းထုတ်ဖော်ချက်များ အပါအဝင် ယင်း၏ တင်ပြချက်များ၊ တည်ဆောက်ပုံများ၊ ထုတ်ဖော်ချက်များအား အကဲဖြတ်သုံးသပ်ခြင်း နှင့် ဘဏ္ဍာရေး ရှင်းတမ်းများသည် နှစ်အတွင်း ပေါ်ပေါက်ခဲ့သော လုပ်ဆောင်ချက်များ နှင့် အကြောင်းအရာများကို သင့်တင့်လျောက်ပတ်စွာ တင်ပြထားခြင်း ရှိမရှိ စစ်ဆေးခြင်း။ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ထင်မြင်ယူဆချက် ပေးရန်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ပြည့်စုံလုံလောက်သော၊ သင့်တင့်လျောက်ပတ်သော စာရင်းစစ် အထောက်အထား ရရှိသည့်အထိ လုံလောက်စွာ ရယူခြင်း။ ကုမ္ပဏီစာရင်းစစ်ဆေးခြင်း၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် စွမ်းဆောင်ရည်များအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏ စစ်ဆေးမှုထင်မြင်ယူဆချက်အတွက် ကျွန်ုပ်တို့တွင်သာ တာဝန်ရှိပါသည်။

ကျွန်ုပ်တို့ စာရင်းစစ်များအနေဖြင့် စာရင်းစစ်ဆေးသည့် လုပ်ငန်းစဉ်အတွင်း လုပ်ငန်းတွင်း ထိန်းကွပ်မှု လျော့ရဲခြင်းများ တွေ့ရှိသည့် အခါတွင် ဖြစ်စေ၊ စာရင်းစစ်ရန် သတ်မှတ်ထားသည့် လုပ်ငန်းအတိုင်းအတာ၊ အချိန်သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် ဖြစ်စေ၊ ထူးခြားသော စာရင်းစစ် တွေ့ရှိချက်များ ပေါ်ပေါက်သည့် အခါတွင် ဖြစ်စေ စီမံအုပ်ချုပ်မှု တာဝန်ရှိသူများနှင့် ဆက်သွယ် ဆွေးနွေးပါသည်။

ကျွန်ုပ်တို့ စာရင်းစစ်များ အနေဖြင့် စီမံအုပ်ချုပ်သူများကို မိမိတို့မှ ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် လိုအပ်သော စာရင်းစစ် ကျင့်ဝတ်များနှင့်အညီ စစ်ဆေးမည် ဖြစ်ကြောင်း တင်ပြချက် တစ်စောင်ကိုလည်း ကျိုးကြောင်းဆီလျော်စွာ နားလည် သဘောပေါက်နိုင်ရန် ပေးပို့သွားမည် ဖြစ်သည်။

ထိုသို့ စီမံအုပ်ချုပ်သူများနှင့် ဆက်သွယ် ဆွေးနွေးမှုများမှတစ်ဆင့် ယခု စာရင်းစစ်ဆေးသော ကာလရှိ ဘဏ္ဍာရေးရှင်းတမ်းများ၏ အဓိက စစ်ဆေးရမည့် ကိစ္စရပ်များအား သတ်မှတ်၍ စာရင်းစစ်ဆေးခြင်း၏ အရေးအပါဆုံး အစိတ်အပိုင်းများအား အတည်ပြုပါသည်။ ၎င်းတို့ကို ကျွန်ုပ်တို့၏ စာရင်းစစ် အစီရင်ခံစာတွင် ဥပဒေတစ်ရပ်ရပ် သို့မဟုတ် စည်းမျဉ်းစည်းကမ်း တစ်ခုခုမှ အများပြည်သူအား တင်ပြချက်တွင် ထည့်သွင်းခွင့် မပြုသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့မှ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အခြေအနေတစ်ခုအရ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နိုင်ချေ ရှိသဖြင့် အစီရင်ခံစာတွင် ထည့်သွင်းရန် မသင့်တော်ဟု ဆုံးဖြတ်သည့်အခါများမှ လွဲ၍ ယင်းတို့အား အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

ဥပဒေဆိုင်ရာနှင့်စည်းမျဉ်းစည်းကမ်း လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်ုပ်တို့အနေဖြင့် တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သည် ၎င်း၏ စာရင်းဇယားများနှင့် မှတ်တမ်းမှတ်ရာများကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇၊ အပိုဒ် ၂၅၈ နှင့်အညီ ထိန်းသိမ်းထားရှိသည်ဟု ထင်မြင်ယူဆပါသည်။



ဒေါ်ကေခိုင်ခိုင်လင်း (PPA- 937)

လက်မှတ်ရပြည်သူ့စာရင်းကိုင်


ရန်ကုန်၊ မြန်မာ။

နေ့စွဲ ၁၉.၆.၂၀၂၅

၂၀၂၅ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်း
ငွေကြေး- မြန်မာကျပ်ငွေ

	မှတ်စု	ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅ ကျပ်	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄ ကျပ်
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ပုံသေပိုင်ပစ္စည်း	ဇယား-၁	၁,၀၁၇,၉၉၁,၂၅၈	၅၈၉,၇၉၃,၅၇၂
အခြားရင်းနှီးမြှုပ်နှံမှု	၃	၁၈၄,၃၁၅,၀၀၀	၂၀၁,၆၄၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု(မြန်မာ့ဂျီတီကုမ္ပဏီ)		၁,၆၄၀,၂၅၀,၇၂၆	၁,၇၁၈,၆၄၆,၅၆၈
ရင်းနှီးမြှုပ်နှံမှု(ပရောဂျက်လုပ်ငန်း)		၆၀,၅၀၀,၀၀၀	၆၀,၅၀၀,၀၀၀
စုစုပေါင်း လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ		၂,၉၀၃,၀၅၆,၉၈၄	၂,၅၇၀,၅၈၀,၁၄၀
လက်ငင်းရပိုင်ခွင့်များ			
ကုန်ပစ္စည်းလက်ကျန်(ပရိတ်ကတ်)	၄	၁,၃၇၁,၈၀၂,၂၈၀	၁,၇၄၆,၀၀၅,၇၁၀
ကုန်ပစ္စည်းလက်ကျန် (ပရောဂျက်)		-	၁,၀၀၇,၈၇၃,၇၁၆
ပရောဂျက်လုပ်ငန်းအတွက်ကြိုတင်ပေးငွေ	၅	၄၂၄,၅၃၅,၀၉၉	၆၃၆,၀၁၇,၃၈၇
စရံနှင့်အခြားကြိုတင်ပေးငွေ	၆	၁,၀၀၃,၄၆၈,၄၀၁	၄၁၃,၄၉၂,၂၈၃
ဘဏ်အာမခံ အပ်နှံငွေ		၃၄၄,၅၉၆,၂၀၆	၈၂၅,၃၁၁,၁၃၀
ကြိုတင်ပေးငွေ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်		၃၃၉,၁၃၀,၈၆၂	၃၂၉,၃၇၈,၁၆၀
ကုန်သွယ်မှုနှင့် အခြားရရန်ရှိ	၇	၄,၃၇၄,၆၀၀,၈၂၈	၃,၄၆၉,၀၃၃,၀၂၂
ငွေနှင့်ဘဏ်လက်ကျန်	၈	၂,၉၈၇,၂၅၂,၇၀၁	၄,၃၈၃,၈၃၄,၆၈၄
စုစုပေါင်း လက်ငင်းရပိုင်ခွင့်များ		၁၀,၈၄၅,၃၈၆,၃၇၇	၁၂,၈၁၀,၉၄၆,၀၉၂
စုစုပေါင်း ရပိုင်ခွင့်များ		၁၃,၇၄၈,၄၄၃,၃၆၁	၁၅,၃၈၁,၅၂၆,၂၃၂
ရင်းနှီးငွေနှင့်ပေးရန်တာဝန်များ			
ခွင့်ပြုမတည်ရင်းနှီးငွေ		၁၄,၅၅၉,၇၉၈,၀၀၀	၁၄,၅၅၉,၇၉၈,၀၀၀
အခြားရလဒ်များ		၁၃၄,၉၂၈,၈၁၂	၁၅၂,၂၅၃,၈၁၂
စာရင်းဖွင့်(အရှုံး)/အမြတ်လက်ကျန်		(၅၉၀,၂၇၇,၂၅၈)	(၇၈၈,၄၀၃,၂၅၄)
စာရင်းဖွင့်(အရှုံး)/အမြတ်ကို ညှိနှိုင်းခြင်း		(၈၇,၉၃၅,၇၉၉)	၁၄,၅၉၄,၈၃၃
နှစ်အတွင်း (အရှုံး)/အမြတ်		(၁,၁၆၇,၀၆၆,၃၁၉)	၁၈၃,၅၃၁,၁၆၄
		၁၂,၈၄၉,၄၄၇,၄၃၆	၁၄,၁၂၁,၇၇၄,၅၅၅
လက်ငင်းပေးရန်တာဝန်များ			
ကုန်သွယ်မှုနှင့် အခြားပေးရန်	၉	၆၀၄,၅၉၅,၅၅၀	၈၇၅,၉၄၄,၈၇၉
ဝင်ငွေခွန်ယာထားချက်		-	၂၁,၈၇၇,၅၁၅
ပေးရန်ရှိ ကုန်သွယ်ခွန်		၂၉၄,၄၀၀,၃၇၅	၃၆၁,၉၄၉,၂၈၃
စုစုပေါင်း လက်ငင်းပေးရန်တာဝန်များ		၈၉၉,၉၉၅,၉၂၅	၁,၂၅၉,၇၇၁,၆၇၇
စုစုပေါင်းရင်းနှီးငွေနှင့်ပေးရန်တာဝန်များ		၁၃,၇၄၈,၄၄၃,၃၆၁	၁၅,၃၈၁,၅၂၆,၂၃၂


Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ကာလအတွက် ဝင်ငွေ အလုံးစုံပါဝင်သော (အရှုံး)/အမြတ်ရှင်းတမ်း
ငွေကြေး - မြန်မာကျပ်ငွေ

		ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅ ကျပ်	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄ ကျပ်
ဝင်ငွေ	၁၀	၅,၈၈၈,၀၀၇,၅၃၂	၇,၂၅၁,၄၄၁,၉၁၃
ရောင်းကုန်တန်ဖိုး	၁၁	(၄,၈၀၂,၇၁၀,၇၉၄)	(၅,၁၃၇,၃၉၉,၃၁၁)
အကြမ်းအမြတ်		၁,၀၈၅,၂၉၆,၇၃၈	၂,၁၁၄,၀၄၂,၆၀၂
အခြားရငွေ		၅၄၁,၆၇၅,၈၁၂	၃၂၀,၇၂၆,၇၇၀
အသုံးစရိတ်များ			
ရောင်းချ ဖြန့်ဖြူးစရိတ်		(၇,၂၀၄,၃၂၉)	(၆၈,၉၃၂,၉၂၅)
စီမံခန့်ခွဲမှု ကုန်ကျစရိတ်	၁၂	(၂,၇၉၆,၃၇၄,၄၉၆)	(၂,၂၃၇,၂၆၂,၈၂၉)
မြန်မာဂျီတီကုမ္ပဏီမှ (အရှုံး)/အမြတ်		၉,၅၃၉,၉၅၆	၇၆,၈၁၅,၀၆၁
အခွန်မလျာမီ အသားတင် (အရှုံး)/အမြတ်		(၁,၁၆၇,၀၆၆,၃၁၉)	၂၀၅,၃၈၈,၆၇၉
ဝင်ငွေခွန်		-	(၂၁,၈၅၇,၅၁၅)
အခွန်လျာပြီး အသားတင် (အရှုံး)/အမြတ်		(၁,၁၆၇,၀၆၆,၃၁၉)	၁၈၃,၅၃၁,၁၆၄
အခြားဝင်ငွေအလုံးစုံ			
ရင်းနှီးမြှုပ်နှံမှုအတွက် ကာလပေါက်ဈေး ညှိနှိုင်းခြင်း		(၁၇,၃၂၅,၀၀၀)	၉,၂၄၀,၀၀၀
စုစုပေါင်းဝင်ငွေအလုံးစုံ		(၁,၁၈၄,၃၉၁,၃၁၉)	၁၉၂,၇၇၁,၁၆၄
ရှယ်ယာတစ်စုဝင်ငွေ			
ရှယ်ယာတစ်စုဝင်ငွေ (ကျပ်)		(၉၁.၀၁)	၁၄

အစီရင်ခံစာပါ မှတ်စုများ သည် ဒါရိုက်တာများက မှန်ကန်ကြောင်းအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်း၏
အရေးပါသောအချက်အလက်များဖြစ်သည်။


Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.


Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်


၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ကာလအတွက် အစုရှယ်ယာများ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု မှတ်တမ်း

ငွေကြေး - မြန်မာကျပ်ငွေ	ထုတ်ဝေပေးသွင်းပြီး အစုရှယ်ယာ				
	အစုရှယ်ယာ အရေအတွက်	အစုရှယ်ယာ တန်ဖိုး	အခြားရလဒ်များ	အမြတ်လက်ကျန်	စုစုပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီ (၁)စာရင်းဖွင့် စာရင်းညှိနှိုင်းချက်	၁၂,၈၂၃,၂၂၄	၁၄,၅၅၉,၇၉၈,၀၀၀	၁၅၂,၂၅၃,၈၁၂	(၅၉၀,၂၇၇,၂၅၇) (၈၇,၉၃၅,၇၉၉)	၁၄,၁၂၁,၇၇၄,၅၅၅ (၈၇,၉၃၅,၇၉၉)
စာရင်းညှိနှိုင်းပြီး (အရှုံး)/အမြတ်	၁၂,၈၂၃,၂၂၄	၁၄,၅၅၉,၇၉၈,၀၀၀	၁၅၂,၂၅၃,၈၁၂	(၆၇၈,၂၁၃,၀၅၆)	၁၄,၀၃၃,၈၃၈,၇၅၆
နှစ်အတွင်း (အရှုံး)/အမြတ်		-	-	(၁,၁၆၇,၀၆၆,၃၁၉)	(၁,၁၆၇,၀၆၆,၃၁၉)
အခြားဝင်ငွေအလုံးစုံ		-	(၁၇,၃၂၅,၀၀၀)	-	(၁၇,၃၂၅,၀၀၀)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) စာရင်းပိတ်လက်ကျန်	၁၂,၈၂၃,၂၂၄	၁၄,၅၅၉,၇၉၈,၀၀၀	၁၃၄,၉၂၈,၈၁၂	(၁,၈၄၅,၂၇၉,၃၇၆)	၁၂,၈၄၉,၄၄၇,၄၃၆

အစီရင်ခံစာပါ မှတ်စုများ သည် ဒါရိုက်တာများက မှန်ကန်ကြောင်းအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်း၏ အရေးပါသောအချက်အလက်များဖြစ်သည်။



Nang Lai Yi Soe
 Executive Director
 TMH Telecom Public Co., Ltd.



Thiha Lwin
 Managing Director
 TMH Telecom Public Co., Ltd.


တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၁၈၃၆၂၉၇၁၉

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ငွေသားစီးဆင်းမှုမှတ်တမ်း
ငွေကြေး - မြန်မာကျပ်ငွေ

	ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄
လုပ်ငန်း ဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှု အခွန်မလျာမီ အသားတင် အမြတ်/(အရှုံး)	(၁,၁၆၇,၀၆၆,၃၁၉)	၂၀၅,၃၈၈,၆၇၉
ကိုက်ညီ ရေးဆွဲချက်များ ယခင်နှစ် ညှိနှိုင်းချက်	-	၁,၄၉၀,၄၇၃
တန်ဖိုးလျော့	၁၆၃,၃၄၇,၉၄၇	၉၉,၅၁၆,၆၇၃
သဘာဝဘေးအန္တရာယ်ကြောင့်ပစ္စည်းဆုံးရှုံးမှု	၄၇၂,၉၈၀,၃၁၆	-
ကုမ္ပဏီ၏ပိုင်ဆိုင်ပစ္စည်းရောင်းချခြင်းမှ ဆုံးရှုံးမှု	၄၆,၁၂၅,၆၆၇	၆၆၀,၆၀၀
အတိုးဝင်ငွေ	(၂၂၁,၃၂၆,၃၇၃)	(၁၈၇,၀၉၇,၄၁၁)
အမြတ်ဝေစု	(၉,၅၃၉,၉၅၆)	(၇၆,၈၁၅,၀၆၁)
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်မီ လုပ်ငန်းဆောင်ရွက်ချက်အမြတ်	(၇၁၅,၄၇၈,၇၁၉)	၄၃,၁၄၃,၉၅၃
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှု		
ကုန်လက်ကျန်	၃၇၄,၂၀၃,၄၃၀	၁,၀၂၂,၅၉၉,၀၂၆
ကုန်သွယ်မှုနှင့် အခြားရရန်ရှိ	(၉၀၅,၅၆၇,၈၀၆)	၅၃၆,၅၀၂,၇၈၇
ကြိုတင်ပေးအသုံးစရိတ်	(၃၇၈,၄၉၃,၈၃၀)	၁,၅၁၂,၅၂၈,၃၅၁
ဘဏ်အာမခံ အပ်နှံငွေ	၄၈၀,၇၁၄,၉၂၄	(၃၂,၆၀၂,၆၁၀)
ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိ	(၂၇၁,၃၄၉,၃၂၉)	(၁,၉၆၁,၄၁၉,၀၃၀)
လုပ်ငန်းလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု	(၁,၄၁၅,၉၇၁,၃၃၀)	၁,၁၂၀,၇၅၂,၄၇၆
ကြိုတင်ပေးငွေ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်	(၉,၇၅၂,၇၀၂)	(၁၀၉,၉၆၉,၈၆၈)
ယာထားချက် ဝင်ငွေခွန်နှင့်ကုန်သွယ်ခွန်	(၈၉,၄၀၆,၄၂၄)	၁၄၇,၀၅၅,၂၉၅
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားအသုံးပြုမှု	(၁,၅၁၅,၁၃၀,၄၅၆)	၁,၁၅၇,၈၃၇,၉၀၃
ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု		
ပုံသေပိုင်ပစ္စည်းဝယ်ယူခြင်း	(၁၀၂,၈၇၇,၉၀၀)	(၁၆၄,၀၂၁,၅၀၀)
ပုံသေပိုင်ပစ္စည်း ရောင်းချခြင်း	၁၀၀,၀၀၀	၄၅,၀၀၀,၀၀၀
အတိုးဝင်ငွေ	၂၂၁,၃၂၆,၃၇၃	၁၈၇,၀၉၇,၄၁၁
ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်များအရ ငွေသားအသုံးပြုမှု	၁၁၈,၅၄၈,၄၇၃	၆၈,၀၇၅,၉၁၁
ဘဏ္ဍာရေး ဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှု		
ဘဏ္ဍာရေး ဆောင်ရွက်ချက်များအရ အသားတင် ငွေသားအသုံးပြုမှု		
ငွေသားအသားတင် တိုး/(လျော့)	(၁,၃၉၆,၅၈၁,၉၈၃)	၁,၂၂၅,၉၁၃,၈၁၄
နှစ်စရှိ ငွေနှင့် ဘဏ်လက်ကျန်	၄,၃၈၃,၈၃၄,၆၈၄	၃,၁၅၇,၉၂၀,၈၇၀
နှစ်ဆုံးရှိ ငွေနှင့် ဘဏ်လက်ကျန်	၂,၉၈၇,၂၅၂,၇၀၁	၄,၃၈၃,၈၃၄,၆၈၄



Nang Lai Yi Soe
Executive Director
TMH Telecom Public Co., Ltd.



Thiha Lwin
Managing Director
TMH Telecom Public Co., Ltd.

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ

ငွေကြေးမြန်မာကျပ်ငွေ-

၁။ အထွေထွေ

ပေးရန်တာဝန် ကန့်သတ်ထားသော တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အများနှင့်သက်ဆိုင်သောကုမ္ပဏီ အဖြစ်၊ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ လိပ်စာသည် အမှတ် (၁၈/အေ) ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။ကုမ္ပဏီ၏ အမည်ကို တာမိုးညးချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ လီမိတက်ဟူသော အမည်မှ တီအမ်အိတ်ချ် ဆက်သွယ်ရေး ကုမ္ပဏီလီမိတက်ဟု ၁၂.၁.၂၀၁၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပါသည်။

ထို့ပြင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အဖြစ်မှ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် အဖြစ် ၂၅.၅.၂၀၁၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်းအာ မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

ကုမ္ပဏီ၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ

- ငွေဖြည့်ကဒ်များ ထုတ်လုပ်ခြင်း
- ဆင်းကဒ်နှင့် ကြိုတင်ငွေဖြည့်ကဒ်များ ဖြန့်ဖြူးခြင်း
- အော်တို တယ်လီကွန်း အိတ်ချ်နန်း တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- BTS တာဝါ ဆောက်လုပ်ခြင်းနှင့် ထိန်းသိမ်းခြင်း
- ဆိုဒ် ဝယ်ယူခြင်းနှင့် နည်းပညာ တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- ဖိုင်ဘာ ကေဘယ် တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း
- ပါဝါစနစ် တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- တယ်လီကွန်း ပစ္စည်းများတပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
- ဝါယာရင်း နှင့် ကေဘယ် ဝန်ဆောင်မှု
- အိုင်စီတီ ဝန်ဆောင်မှု

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒ အကျဉ်းချုပ်

(က) စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သော ဖြစ်ရပ်များရှိ တန်ဖိုးပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံ စာရင်းကိုင် စံများနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards)နှင့်အညီ ရေးဆွဲထားပါသည်။

(ခ) နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့် စာရင်းတွင်ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေး ပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေး (functional currency) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေး ရှင်းတမ်းများကို (presentation currency) ဖြစ်သော မြန်မာကျပ်ငွေဖြင့်ဖော်ပြထားပါသည်။

(၂)လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက် ဖြစ်ပေါ်သည့်နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သော ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် ငွေလဲနှုန်းဖြင့် ပြောင်းလဲချက်နှင့် ၎င်းနိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်း ရေးသွင်းထားပါသည်။

(ဂ)ခန့်မှန်းချက် နှင့် ဆုံးဖြတ်ချက်များ အသုံးပြုခြင်း

မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့် အညီ စာရင်းဆိုင်ရာ မူဝါဒများ ပြုစုရာတွင် စီမံခန့်ခွဲရေး တာဝန်ရှိသူများသည် စာရင်းဆိုင်ရာ မူဝါဒများနှင့် အစီရင်ခံပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေနှင့် အသုံးစရိတ်များကို အကျိုးသက်ရောက်စေသော အကဲဖြတ်မှုများနှင့် ယူဆချက်များကို စဉ်ဆက်မပြတ် ပြန်လည် စိစစ်ပါသည်။ စာရင်းဆိုင်ရာ ခန့်မှန်းချက်များ ပြန်လည် စိစစ်ချက်များကို ယင်းသို့ ပြန်လည် စိစစ်သည့်ကာလ နှင့် အကျိုးသက်ရောက်မှုရှိသော အနာဂတ် ကာလများတွင် စာရင်းဖော်ပြပါသည်။

(ဃ)ဝင်ငွေ

MPT ကြိုတင် ငွေဖြည့်ကဒ်များ ရောင်းချခြင်းမှ ၅ % အမြတ်ရရှိပါသည်။ ပုံနှိပ်လုပ်ငန်းမှ ဝင်ငွေများကို ရရန်သေချာမှ စာရင်းရေးသွင်းပါသည်။ ပရောဂျက်မှ ဝင်ငွေများကိုမူ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အပေါ်တွင် ကြီးကြပ်မှုကို လွှဲပြောင်းခြင်းဖြင့် ဆောင်ရွက်ရန် တာဝန်ကို ကျေနပ်ပြီးသည့်အခါတွင် စာရင်းရေးသွင်းပါသည်။

(င)ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ကို နှုတ်၍ ဖော်ပြထားပါသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စက်ရုံအဆောက်အအုံ	၁၀%
စက်ပစ္စည်း	၁၀%
လုပ်ငန်းသုံးဆက်စပ်ပစ္စည်း	၁၀%
ကား	၁၀%
ရုံးသုံးပစ္စည်း	၁၀%
ပရိဘောဂ	၁၀%
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း	၂၀%
လျှပ်စစ်အသုံးအဆောက်ပစ္စည်းများ	၂၀%

(စ) သင့်တင့်သော တန်ဖိုးတိုင်းတာခြင်း

သင့်တင့်သောတန်ဖိုးဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင် ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခု အားရောင်းချရာတွင် ရရှိမည့် (သို့မဟုတ်) ပေးရန်တာဝန်တစ်ခု လွှဲပြောင်းရာတွင် ပေးရမည့် ဈေးနှုန်း ဖြစ်ပါသည်။ သင့်တင့်သော တန်ဖိုးသတ်မှတ်ခြင်း ပြုလုပ်ရာတွင် ရပိုင်ခွင့်များရောင်းချခြင်း၊ ပေးရန်တာဝန်လွှဲပြောင်းခြင်းတို့သည် အဓိကဈေးကွက် (သို့မဟုတ်) အားသာသည့်ဈေးကွက်တို့တွင် ဖြစ်ပါသည့်ဟု ယူဆချက်ပေါ်အခြေခံ၍ တွက်ချက်ပါသည်။ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်အား သင့်တင့်သော ဈေးနှုန်းသတ်မှတ်ရာတွင် ဈေးကွက်၌ပါဝင်သူများသည် အဆိုပါ ရပိုင်ခွင့် ပေးရန်တာဝန်များနှင့် ပက်သက်၍ ၎င်းတို့၏ အကျိုးစီးပွား အကောင်းဆုံး ရရှိစေရန်အတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြစ်သည် ဟူသော ယူဆချက်ဖြင့် တိုင်းတာဖော်ပြပါသည်။ သင့်တင့်သောတန်ဖိုးသတ်မှတ်ရာတွင် အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်သော လုံလောက်သောနည်းလမ်း ရရှိနိုင်သည့် နည်းလမ်းများကို အသုံးပြုပါသည်။

ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၏ သင့်တင့်သော တန်ဖိုးကို ၎င်းတို့အားတန်ဖိုးသတ်မှတ်ဖော်ပြရာတွင် သိသာထင်ရှားပြီး အနည်းဆုံး အချက်အလက်ပေါ် အခြေခံ၍ အမျိုးအစားနှင့် အဆင့်ကို ဖော်ပြပါသည်။ အစဉ်ဖြစ်ပေါ်နေသည့် စာရင်းရေးသွင်းထားသော ရရန်ပိုင်ခွင့် နှင့် ပေးရန်တာဝန်များ အတွက် နှစ်ကုန်ဆုံးချိန်တွင် အမျိုးအစား ခွဲခြားမှုအား ပြန်လည်ဆန်းစစ်ခြင်းဖြင့် အဆင့်များ ပြောင်းလဲမှု ရှိမရှိ သုံးသပ်ပါသည်။

(ဆ) အခြားရင်းနှီးမြှုပ်နှံမှုများ

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို fair value ဖြင့် တိုင်းတာစာရင်းသွင်းပြီး fair value တိုးခြင်းလျော့ခြင်းများအတွက် / အရှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။အမြတ်ဝေစုရရန်ရှိသူများကိုလည်း အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

(ဇ) ငွေနှင့် ငွေသား ညီမျှခြင်းများ

ငွေနှင့် ငွေသား ညီမျှခြင်းများတွင် လက်ဝယ်ရှိ ငွေသားလက်ကျန် နှင့် ပြည်တွင်းဘဏ် အသီးသီးရှိ ဘဏ်လက်ကျန်များပါဝင်ပါသည်။

(ဈ) ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို တန်ဖိုးသင့်ရာတွင် တန်ဖိုးရင်းနှင့် ခန့်မှန်းရောင်းရငွေမှ ကုန်ချော ပြည့်ပြည့်စုံစုံ ဖြစ်ရန်အတွက် ထပ်ကုန်မည့်ငွေ နှင့် အရောင်းအတွက် ကုန်ကျမည့်ငွေများကို နှုတ်၍ တန်ဖိုးသင့်ထားသည့် ငွေနှစ်ရပ်အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။ ကုန်လက်ကျန်တန်ဖိုးကို တွက်ချက်ရာတွင် ပထမဝင်၊ ပထမထွက် နည်းကို အသုံးပြုထားပါသည်။

(ည) ကြိုတင်ငွေပေးချေမှုကုန်ကျစရိတ်များ

ကြိုတင်ငွေပေးချေမှုကုန်ကျစရိတ်များကို အနာဂတ်စီးပွားရေးအကျိုးခံစားခွင့်ရှိသည့် ပိုင်ဆိုင်မှု များ အဖြစ် ကနဦးမှတ်တမ်းတင်ထားပြီး အကျိုးခံစားခွင့်များ အကောင်အထည်ပေါ်လာချိန်တွင် ပြန်လည် အသုံးပြု ပါသည်။

(ဋ) သာမန်အစုရှယ်ယာ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်အဖြစ် အမျိုးအစား သတ်မှတ်ထားပါသည်။ သာမန်အစုရှယ်ယာထုတ်ပေးခြင်း နှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့် မှနှုတ်၍ စာရင်းဖော်ဆောင်ပါသည်။

(င) လျာထားငွေ

လျာထားငွေကို အတိတ်က အဖြစ်အပျက်ရလဒ်ကြောင့် အဖွဲ့အစည်းတွင် ဥပဒေအရ တာဝန်ရှိသော အချိန်၌လည်းကောင်း၊
အပြုသဘော တာဝန်ရှိသောအချိန်၌ လည်းကောင်း၊ စာရင်းရေးသွင်းပါသည်။

(ဋ) ကုန်သွယ်မှု နှင့် အခြားပေးရန်တာဝန်များ

ကုန်သွယ်မှုနှင့် အခြားပေးရန်တာဝန်များမှာ ကုမ္ပဏီမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုမှ ရရှိခဲ့ပြီး စာရင်းပိတ်သည့် အချိန်တွင်
ငွေပေးချေမှု ပြုလုပ်ရန် ကျန်နေသည်များကို စာရင်းရေးသွင်းထားခြင်း ဖြစ်ပါသည်။ တစ်နှစ်နှင့် အောက်ပေးရမည့်
တာဝန်များအတွက် လက်ငင်းပေးရန်တာဝန် ခေါင်းစဉ် အောက်တွင် ရေးသွင်းပြီး တစ်နှစ်ထက်ပိုပါက လက်ငင်းမဟုတ်သော
ပေးရန်တာဝန်များခေါင်းစဉ်အောက်တွင် စာရင်းရေးသွင်းရပါမည်။

(ဃ) ဝင်ငွေခွန်

အခွန်အားလုံးသည် နှစ်အတွင်း အခွန်များဖြစ်ပြီး အရုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။ နှစ်အတွင်း
အခွန်ဆိုသည်မှာ နှစ်အတွင်းအခွန်ကျသင့်သော ဝင်ငွေအပေါ်တွင် အကျိုးသက်ရောက်သည့်အခွန်နှုန်းထားဖြင့်
တွက်ချက်ထားသည့် အခွန်ဖြစ်ပါသည်။

(ဎ) ရှယ်ယာတစ်စု၏ဝင်ငွေ

အခြေခံကျသော ရှယ်ယာတစ်စု၏ဝင်ငွေကို ဘဏ္ဍာရေးကာလ နှစ်အတွင်း ကုမ္ပဏီ၏ အစုရှင်များသို့
ခွဲဝေပေးရသောအမြတ်ကို အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာ အရေအတွက်ဖြင့် စားပြီး
တွက်ချက်ထားပါသည်။

(၃) အခြားရင်းနှီးမြှုပ်နှံမှု

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
FMI ရှယ်ယာ	၈၄,၃၁၅,၀၀၀	၁၀၁,၆၄၀,၀၀၀
သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်	၁၀၀,၀၀၀,၀၀၀	၁၀၀,၀၀၀,၀၀၀
	၁၈၄,၃၁၅,၀၀၀	၂၀၁,၆၄၀,၀၀၀

(၄) ကုန်လက်ကျန်
အမျိုးအစားများ

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
ပရိပိတ်ကတ်	၁,၂၃၇,၅၃၁,၂၀၀	၁,၅၄၀,၇၁၀,၇၂၀
ဟန်းဆက်	၂၇,၀၀၀	၂၇,၀၀၀
အီးတော့အပ်	၉၄,၁၆၁,၉၄၈	၁၄၇,၂၁၉,၈၃၄
ဆင်းကဒ်	၁၄,၆၃၁,၀၀၀	၁၃,၁၂၅,၀၀၀
ကုန်ကြမ်း	၂၅,၄၅၁,၁၃၂	၄၄,၉၂၃,၁၅၆
	၁,၃၃၃,၈၀၂,၂၈၀	၁,၇၄၆,၀၀၅,၇၁၀

(၅) ပရောဂျက်လုပ်ငန်းအတွက်ကြိုတင်ပေးငွေ

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
_IFM ပရောဂျက်	၃၆,၀၈၈,၅၇၄	၃၁,၁၈၆,၇၉၄
_ဖိုက်ဘာ ပရောဂျက်	၉၄၃,၄၀၀	၅၄၄,၇၉၆,၆၃၅
_အခြားပရောဂျက်	၃၈၇,၅၀၃,၁၂၅	၆၀,၀၃၀,၉၅၉
	၄၂၄,၅၃၅,၀၉၉	၆၃၆,၀၁၇,၃၈၇

(၆) စရံနှင့်အခြားကြိုတင်ပေးငွေ

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
အမ်ပီတီသို့ ကြိုတင်ပေး	၁၀,၀၀၀,၂၉၈	၁၀,၀၀၀,၂၉၈
ရုံးသုံးစရိတ်အတွက်ကြိုတင်ပေး	၈၇၂,၉၄၉,၉၆၀	၃၂၀,၂၆၄,၀၀၀
ရုံးခန်းငှားရန်အတွက် ကြိုတင်ပေး	၁၀၈,၂၂၂,၃၃၄	၇၁,၂၀၂,၆၆၆
အခြားအသုံးစရိတ်အတွက် ကြိုတင်ပေး	၁၂,၂၉၅,၈၀၉	၁၂,၀၂၅,၃၁၉
	၁,၀၀၃,၄၆၈,၄၀၁	၄၁၃,၄၉၂,၂၈၃

(၇) ကုန်သွယ်မှုနှင့် အခြားရရန်ရှိ

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
ပရောဂျက်လုပ်ငန်းများမှ ရရန်ရှိများ		
_IFM ပရောဂျက်	၆၉၃,၄၃၃,၄၈၂	၄၉၀,၃၅၀,၇၅၃
_မိုဘိုင်းပရောဂျက်	၄၂၈,၆၉၅,၀၄၀	၄၇၃,၈၂၃,၂၁၄
_အခြားပရောဂျက်	၁,၃၅၁,၃၄၉,၈၀၀	၁,၀၃၄,၀၄၂,၄၁၇
အမ်ပီတီမှ ရရန်ရှိ	၂,၃၉၆,၇၀၆,၁၅၅	၁,၇၄၉,၆၁၆,၉၂၂
အခြားမှ ရရန်ရှိ	-	၆,၆၅၀,၀၀၀
ကြွေးဆုံးယာထားမှု စာရင်း	(၄၉၅,၅၈၃,၆၄၉)	(၂၈၅,၄၅၀,၂၈၄)
	<u>၄,၃၇၄,၆၀၀,၈၂၈</u>	<u>၃,၄၆၉,၀၃၃,၀၂၂</u>

(၈) ငွေနှင့်ဘဏ်လက်ကျန်

နိုင်ငံခြားငွေလဲလှယ်ခြင်းနှုန်း ၁ ဒေါ်လာ = ၂၁၀၀ ကျပ်

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
ငွေလက်ကျန် (ကျပ်)	၁၂၇,၈၃၅,၀၃၀	၄၆,၇၃၉,၀၅၀
ဘဏ်လက်ကျန် (ကျပ်)	၂,၈၅၇,၁၂၄,၂၆၁	၄,၃၃၄,၈၀၂,၂၂၄
ဘဏ်လက်ကျန် (ဒေါ်လာ)	၂,၂၉၃,၄၁၀	၂,၂၉၃,၄၁၀
	<u>၂,၉၈၅,၂၅၂,၇၀၁</u>	<u>၄,၃၈၃,၈၃၄,၆၈၄</u>

(၉) ကုန်သွယ်မှုနှင့် အခြားပေးရန်

	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ကျပ်	၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ကျပ်
ပေးရန်ရှိစရိတ်	၁၁,၂၇၀,၄၈၃	၁၂,၂၅၆,၉၆၂
ရွှေဆိုင်း ပရောဂျက်ဝင်ငွေ	၃,၁၇၁,၅၆၂	၅၅၄,၇၃၉,၅၀၈
ပရောဂျက်လုပ်ငန်းအတွက် ပေးရန်ရှိ	၂၇၅,၃၇၉,၁၀၅	၁၁၁,၅၅၉,၄၆၁
အခြားပေးရန်ရှိ	၂၃၅,၈၈၇,၃၈၅	၈၁,၉၃၃,၄၅၃
ဒါရိုက်တာသို့ပေးရန်ရှိ	-	၅၀,၀၀၀,၀၀၀
ဝန်ထမ်းသို့ပေးရန်ရှိနှင့် ပေးဆောင်ရန် လစာဝင်ငွေခွန်	၇၈,၈၈၇,၀၁၅	၆၅,၄၅၅,၄၉၅
	<u>၆၀၄,၅၉၅,၅၅၀</u>	<u>၈၇၅,၉၄၄,၈၇၉</u>

(၁၀) ဝင်ငွေ

	ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅ ကျပ်	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄ ကျပ်
_IFM ပရောဂျက်	၂,၃၃၈,၆၇၅,၅၆၃	၁,၉၈၃,၂၉၀,၂၃၃
_ဖိုင်ဘာ ပရောဂျက်	-	၅၅,၇၄၅,၉၇၄
_မိုဘိုင်းပရောဂျက်	၃၁၀,၂၃၈,၄၅၂	၇၀၀,၅၉၈,၁၃၇
_အခြားပရောဂျက်	၃,၂၃၉,၀၉၃,၅၁၆	၄,၅၁၁,၈၀၇,၅၆၉
	<u>၅,၈၈၈,၀၀၇,၅၃၂</u>	<u>၇,၂၅၁,၄၄၁,၉၁၃</u>

(၁၁) ရောင်းကုန်တန်ဖိုး

	ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅ ကျပ်	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄ ကျပ်
ပရောဂျက်လုပ်ငန်း ကုန်ကျစရိတ်	၄,၇၇၄,၆၅၇,၀၅၇	၅,၀၆၅,၀၄၀,၀၅၄
ထုတ်လုပ်မှု ကုန်ကျစရိတ်	၂၈,၀၅၃,၇၃၇	၇၂,၃၅၉,၂၅၇
	<u>၄,၈၀၂,၇၁၀,၇၉၄</u>	<u>၅,၁၃၇,၃၉၉,၃၁၁</u>

(၁၂) စီမံခန့်ခွဲမှုစရိတ်

	ဧပြီလ ၂၀၂၄ မှ မတ်လ ၂၀၂၅ ကျပ်	ဧပြီလ ၂၀၂၃ မှ မတ်လ ၂၀၂၄ ကျပ်
ခရီးစရိတ်နှင့်တည်းခိုနေထိုင်စရိတ်	၄၅,၇၆၆,၉၇၉	၅၈,၈၁၀,၃၈၀
ကြော်ငြာနှင့် အရောင်းမြှင့်တင်ခြင်းစရိတ်	၉၁,၉၃၀,၀၂၆	၁၀၉,၀၇၄,၁၃၅
ဝန်ထမ်းရေးရာ ကုန်ကျစရိတ်	၆၁၇,၃၇၁,၀၁၃	၆၀၁,၁၇၃,၈၁၂
လုပ်ငန်းသုံး ကုန်ကျစရိတ်	၄၉၆,၉၉၈,၉၆၈	၄၀၄,၉၃၅,၅၈၈
မော်တော်ယာဉ် ငှားရမ်းခစရိတ်	၂၄၃,၅၉၃,၉၀၃	၂၂၈,၆၁၅,၆၅၃
ကုမ္ပဏီ အကြံပေးအတွက် စရိတ်	၃၉,၆၀၀,၀၀၀	၈၈,၁၀၀,၀၀၀
အလှူအတွက် ကုန်ကျစရိတ်	၁၆,၅၈၂,၈၇၅	၃,၅၇၄,၀၀၀
တန်ဖိုးလျော့စရိတ်	၁၃၈,၀၀၃,၈၁၄	၉၉,၅၁၆,၆၇၃
အခြားအထွေထွေစရိတ်	၈၄၃,၁၀၁,၈၄၀	၄၁၂,၇၂၅,၀၅၅
ရုံးခန်းငှားကုန်ကျစရိတ်	၁၅၆,၁၂၅,၃၃၂	၁၄၅,၅၉၂,၃၃၄
ပြုပြင်ထိန်းသိမ်းစရိတ်	၁၀၇,၂၉၉,၇၄၇	၈၅,၁၄၅,၂၀၀
	<u>၂,၇၉၆,၃၇၄,၄၉၆</u>	<u>၂,၂၃၇,၂၆၂,၈၂၉</u>

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၁၈၃၆၂၉၇၁၉

၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရက်ပိုင်းပုံစံစာရင်း

	မြေ	စက်ရုံ	စက်ပစ္စည်းများ	ယာဉ်နှင့် ယာဉ်ပစ္စည်းများ	ရုံးသုံးစက်ပစ္စည်းများ	ငွေနုပျံ တာနှင့် စက်ပစ္စည်းများ	ပရိဘောဂပစ္စည်း	လုပ်ငန်းပစ္စည်းများ	လုပ်ငန်းသုံးပစ္စည်း ကိရိယာများ	စုစုပေါင်း
	လက်မ	လက်မ	လက်မ	လက်မ	လက်မ	လက်မ	လက်မ	လက်မ	လက်မ	
မူရင်းတန်ဖိုး										
၂၀၂၄ ဇူလိုင် (၁) ရက်နေ့ စာရင်းဖွင့်လက်ကိုင်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၅၄၀,၆၅၅,၇၅၀	၅၉၁,၃၇၄,၉၈၀	၈,၄၄၀,၁၅၀	၉၂,၄၁၄,၅၀၃	၄၈,၃၂၀,၇၀၀	၃၅,၆၇၈,၀၂၅	၄၆,၃၉၇,၅၆၂	၁,၄၄၄,၂၈၁,၆၇၀
ထပ်မံဝယ်ယူခြင်း	၀	၀	၀	၆၈,၇၁၉,၅၀၀	၃,၃၁၇,၄၀၀	၃,၄၅၄,၀၀၀	၀	၃,၀၃၀,၀၀၀	၅၃၃,၇၁၇,၀၀၀	၆၁၂,၂၃၇,၉၀၀
ရောင်းချခြင်း	၀	၀	၀	-၆၃,၅၀၀,၀၀၀	၀	၀	၀	၀	၀	-၆၃,၅၀၀,၀၀၀
၂၀၂၅ မတ်လ (၃၁) ရက်နေ့ စာရင်းပိတ်လက်ကိုင်	၆၃,၀၀၀,၀၀၀	၁၈,၀၀၀,၀၀၀	၅၄၀,၆၅၅,၇၅၀	၅၉၆,၅၉၄,၄၈၀	၁၁,၇၅၇,၅၅၀	၉၅,၈၆၈,၅၀၃	၄၈,၃၂၀,၇၀၀	၃၈,၇၀၈,၀၂၅	၅၈၀,၁၁၄,၅၆၂	၁,၉၉၃,၀၁၉,၅၇၀
စုစုပေါင်းတန်ဖိုးလျှော့										
၂၀၂၄ ဇူလိုင် (၁) ရက်နေ့ စာရင်းဖွင့်တန်ဖိုးလျှော့	၀	၁၈,၀၀၀,၀၀၀	၃၆၃,၅၅၅,၇၄၉	၃၀၄,၄၀၁,၆၁၅	၅,၂၃၀,၇၉၂	၈၂,၀၁၆,၂၀၆	၃၆,၃၀၁,၁၉၀	၂၈,၂၀၀,၄၆၄	၁၆,၇၇၂,၀၈၂	၈၅၄,၄၈၈,၀၉၈
နှစ်အတွင်းတန်ဖိုးလျှော့	၀	၀	၃၇,၉၅၀,၀၀၀	၅၇,၁၆၂,၆၆၁	၈၅၄,၀၉၉	၃,၁၄၂,၅၉၇	၄,၈၅၅,၁၉၃	၂,၃၇၈,၅၆၄	၃၁,၆၆၀,၇၀၀	၁၃၈,၀၀၃,၈၁၄
ရောင်းချခြင်း	၀	၀	၀	-၁၇,၄၆၃,၆၀၀	၀	၀	၀	၀	၀	-၁၇,၄၆၃,၆၀၀
၂၀၂၅ မတ်လ (၃၁) ရက်နေ့ စာရင်းပိတ်တန်ဖိုးလျှော့	၀	၁၈,၀၀၀,၀၀၀	၄၀၁,၅၀၅,၇၄၉	၃၄၄,၁၀၀,၆၇၆	၆,၀၈၄,၈၉၁	၈၅,၁၅၈,၈၀၃	၄၁,၁၅၆,၃၈၃	၃၀,၅၈၉,၀၂၈	၄၈,၄၃၂,၇၈၂	၉၇၅,၀၂၈,၃၁၂
၂၀၂၅ မတ်လ (၃၁) ရက်နေ့ရက် စုစုပေါင်းအသွယ်တန်ဖိုး	၆၃,၀၀၀,၀၀၀	၀	၁၃၉,၁၅၀,၀၀၁	၂၅၂,၄၉၃,၈၀၄	၅,၆၇၂,၆၅၉	၁၀,၇၀၉,၇၀၀	၇,၁၆၄,၃၁၇	၈,၁၁၈,၉၉၇	၅၃၁,၆၈၁,၇၈၀	၁,၀၁၇,၉၉၁,၂၅၈